

သတင်းထုတ်ပြန်ချက်

ရန်ကုန် ၅၊ ဇွန်လ၊ ၂၀၁၅

**မြန်မာနှင့် ဗြိတိန် စီးပွားရေးလက်တွဲလုပ်ဆောင်မှု မှတ်တိုင်သစ်အဖြစ်
ကုန်သည်စက်မှု အသင်းချုပ်နှင့် ဗြိတိန် ကုန်သည်များအသင်းတို့ နားလည်မှုစာချွန်လွှာရေးထိုးပွဲ**

တာဝန်သိသော တာဝန်ယူသော နှစ်ဖက်စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုရည်မှန်းချက်ဖြင့် အဖွဲ့ဝင် စီးပွားရေးလုပ်ငန်း ကုမ္ပဏီများ ချိတ်ဆက်လက်တွဲနိုင်ရန် နားလည်မှုစာချွန်လွှာတစ်ရပ်ကို ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ဗြိတိန် ကုန်သည်များအသင်း (British Chamber of Commerce) တို့ နားလည်မှုစာချွန်လွှာတစ်ရပ်ကို ယနေ့ ရေးထိုးခဲ့ကြသည်။

ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် ဗြိတိန် ကုန်သည်များအသင်း ဥက္ကဋ္ဌ Mr. Tony Picon တို့မှ နှစ်ဖက်အသင်းကိုယ်စားပြု ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး Mr. Andrew Patrick၊ ကုန်သည်စက်မှုA သင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင် ခင်နှင့် ဗြိတိန် ကုန်သည်များA သင်းချုပ် (British Chambers of Commerce) A ထွေထွေ A တွင်းရေးမှူးချုပ် Mr. John Longworth တို့က A သီးသီး A မှာစကားပြောကြားခဲ့ပြီး၊ A ခမ်းA နားကို ကုန်သည်စက်မှုA သင်းချုပ်၊ ဗြိတိန် ကုန်သည်များA သင်းနှင့် UK Trade တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ကုန်သည်စက်မှုA သင်းချုပ်နှင့် ဗြိတိန် ကုန်သည်များA သင်းတို့ A နေဖြင့် နိုင်ငံတကာကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေး A သိုက်A ဝန်းတစ်ခုကိုဖော်ဆောင်ရန် ရည်မှန်းချက်များကို လက်ကိုင်ထားပြီး နှစ်ဖက်စီးပွားရေး A ခွင့်A လမ်း သတင်းA ချက်A လက်များ မျှဝေခြင်း၊ နှစ်ဖက်စီးပွားရေး လုပ်ငန်းများ ဆက်သွယ်ချိတ်ဆက်ပေးခြင်း စသည်တို့ဖြင့် တာဝန်ယူသော ရေရှည်တည်တံ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

ဗြိတိန် ကုန်သည်များA သင်းချုပ် A ထွေထွေ A တွင်းရေးမှူးချုပ် Mr. John Longworth မှာလည်း နှစ်ဖက်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရန်A တွက် မြန်မာနှင့် ဗြိတိန် စီးပွားရေးA သိုက်A ဝန်းများ နှင့်တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ပါသည်။

ကုန်သည်စက်မှုA သင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင် ခင်က

“A ခု နားလည်မှုစာချွန်လွှာက မြန်မာနိုင်ငံA တွက် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရာမှာ တကယ့်ကို A ထောက်A ကူပြုမှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း UK - မြန်မာ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုတွေရှိနေတော့ A ခုလို A သင်းA ချင်းချင်းလက်တွဲလိုက်တာက UK စီးပွားရေးလုပ်ငန်းတွေကို ပိုဆွဲဆောင်နိုင်မှာပါ ” ဟု ပြောကြားခဲ့သည်။

ဗြိတိန် ကုန်သည်များA သင်းချုပ် A ထွေထွေ A တွင်းရေးမှူးချုပ် Mr. John Longworth က

“ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့တဲ့ စီးပွားရေးတိုးတက်မှုA တွက် ဗြိတိန်ကလည်း တစ်ခန်းတစ်ကဏ္ဍပါဝင်ရမှာ ဖြစ်ပါတယ်။ A ဒီရည်မှန်းချက်A တွက် နှစ်ဖက်ပူးပေါင်းလုပ်ဆောင်မှုတွေ၊ Institution တွေ မြှင့်တင်ဖို့ နှစ်ဖက်A သင်းများက လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ဗြိတိန် ကုန်သည်များအသင်း Uက္ကဋ္ဌ Tony Picon ကလည်း

“ ဗြိတိန် ကုန်သည်များအသင်းအနေနဲ့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ရဲ့ ပံ့ပိုးကူညီမှုကို တန်ဖိုးထား ကျေးဇူးတင်ပါတယ်။ ဗြိတိန် စီးပွားရေးလုပ်ငန်းများကလည်း မြန်မာနိုင်ငံမှာ ရေရှည်လက်တွဲလုပ်ဆောင်ဖို့ရှိတာကြောင့် UMFCCI အသင်းဝင်များကို Capacity building သင်တန်းပေးတာတွေ လုပ်ဆောင်နေတာရှိပါတယ်။ မြန်မာလုပ်ငန်းတွေကိုလည်း အခုလို ကုန်သည်များအသင်းတွေမှာ ပါဝင်ပူးပေါင်းခြင်းအဖွင့်လည်း နိုင်ငံတကာ စီးပွားရေး အခွင့်အလမ်းတွေ ဖန်တီးရယူကြဖို့ ဖိတ်ခေါ်ပါတယ် ” ဟု ပြောကြားခဲ့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)

ကုန်သည်စက်မှုအသင်းချုပ်သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး စီးပွားရေးဆိုင်ရာ အသင်းကြီးဖြစ်ပါသည်။ အသင်းသားဦးရေ သုံးသောင်းကျော်ရှိပြီး မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် စွမ်းဆောင်ရည်မြှင့်ခြင်း လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပါသည်။

ဗြိတိန် ကုန်သည်များအသင်း (မြန်မာ) (British Chamber of Commerce Myanmar)

ဗြိတိန် ကုန်သည်များအသင်းကို BG Group, Jardines, Prudential and Standard Chartered Bank တို့၏ ပံ့ပိုးမှုဖြင့် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ၌ ရန်ကုန်မြို့တွင် တည်ထောင်ခဲ့သည်။ ယခုအခါ Gold sponsors ၁၁ ခုနှင့် အသင်းဝင် ကုမ္ပဏီများ ၁၄၀ ကျော်ရှိပြီဖြစ်သည်။ အသင်းဝင်ကုမ္ပဏီများတွင် မြန်မာ၊ ဗြိတိန်၊ အင်္ဂလိပ်နှင့် ပါပူအေရှား ကုမ္ပဏီများ ပါဝင်သည်။

အသင်း၏ အခန်းကဏ္ဍမှာ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို ကိုယ်စားပြုပြီး ပံ့ပိုးမြှင့်တင်ရန် ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများချိတ်ဆက်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ မြန်မာနိုင်ငံတွင်း စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ဝေငှပေးခြင်း၊ ဈေးကွက်တွင်း စတင်ဝင်ရောက်မည့် စီးပွားရေးလုပ်ငန်းများအတွက် အကြံပေးလုပ်ငန်းများနှင့် နှစ်ဖက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် ဆောင်ရွက် ကူညီပေးလျက်ရှိသည်။

ဗြိတိန်နှင့် ကုန်သွယ်မှုရှိသော ကုမ္ပဏီများနှင့် ကုန်သွယ်ရန် ရည်မှန်းချက်ရှိသော ကုမ္ပဏီများ အသင်းသို့ ဝင်ရောက်ပါဝင်နိုင်ရန် ဖိတ်ခေါ်ပါသည်။ အသေးစိတ်ကို www.britishchambermyanmar.com တွင် လေ့လာနိုင်ပါသည်။

Union of Myanmar Federation of Chambers of Commerce and Industry

UMFCCI
No.29, Min Ye Kyaw Swa Road
Lanmadaw Township
Yangon
<http://umfcci.com.mm>

British Chamber of Commerce

4th Floor
192 Bo Myat Htun Street (Middle Block)
Pazundaung Township
Yangon ဝပ်မံ အသေးစိတ်သိရှိလိုပါက stephanie@britishchambermyanmar.com သို့မေးမြန်းစုံစမ်းနိုင်ပါသည်။